

Num

Chapter 3

Burmese Interlinear

Reference: Burmese Judson Bible (1835)

၁	ကံး	ကံး	ကံး	ဝံး	ကံး	ကံး	ကံး	ကံး	1
—	ယဟေဓဝါ	ပဋြာတတ်မူ၍	-၌န့	-န့မေရုဇေ	-အာရုန်၏	မျိုးဆက်များ	-န့-ဤသူတို့သည်		
	H0854	H3068	H1696	H3117	H4872	H0175	H8435	H0428	
							: ဂံး	ကံး	ကံး
							သိန	-၌တေင်	မေရုဇေ
							H5514	H2022	H4872

ထာဝရဘုရားသည် သိနတေင်ပေါ်မှာ မေရုဇေအား ဗျာဒိတ်ပေးတော်မူသောအခါ၊ အာရုန်နှင့် မေရုဇေအမျိုးအနွယ်၏ အတုထုပုပတုတိုများကို မှတ်သားသည်တွင်၊

၂	ကံး	ကံး	ကံး	ကံး	ကံး	ကံး	ကံး	ကံး	2
	လောဇာ	-န့အဘိဟု	နာဒပ်	-ထိုသားဦး	-အာရုန်၏	-သားများ	အမည်များ	-န့-ဤသူတို့သည်	
	H0499	H0030	H5070	H1060	H0175		H8034	H0428	
									: ကံး
									-န့ကံး
									H0385

အာရုန်၏သားဟူမူကား၊ သားဦးနာဒပ်၊ ညီအဘိ ဟု၊ လောဇာ၊ ကူသမာတည်း။

၃	ကံး	ကံး	ကံး	ကံး	ကံး	ကံး	ကံး	ကံး	3
	-ထိုအဘိသိက်ခံသေသူများ	-ထိုယဇ်ပုရဇာဟိတ်များ	-အာရုန်၏	-သားများ	အမည်များ	ဤသူတို့သည်			
	H4886	H3548	H0175		H8034	H0428			
							: ကံး	ကံး	ကံး
							ယဇ်ပုရဇာဟိတ်အမှဆေင်-သို့	လက်	ပဋြာစတေင်မူ၍
							H3547	H3027	H4390

ဤသူတို့ကား၊ အဘသည် ယဇ်ပုရဇာဟိတ်အမှ ကို ဆေင်စေခြင်းငှါ ဆီလေင်းခင်းခြင်းဘိသိက်ကို ပေး၍ အရာ၌ခန့်ထားသော အာရုန်၏ သားဖဋြကဩတည်း။

၄	ကံး	ကံး	ကံး	ကံး	ကံး	ကံး	ကံး	ကံး	4
	ထူးဆန်းသေ	မီး	ဆက်ကပ်ကဩအခါ-၌	ယဟေဓဝါ	-ရှေ့-၌	-န့အဘိဟု	နာဒပ်	-န့သလေဇေ	
		H0784	H7126	H3068	H6440	H0030	H5070	H4191	
			ကံး	ကံး	ကံး	ကံး	ကံး	ကံး	
			သူတို့-သို့	ရံကဩ	မ-	-န့သားများ	သိန	-၌တေင်	ယဟေဓဝါ
				H1961	H3808		H5514	H3068	H6440

၅	ကံး	ကံး	ကံး	ကံး	ကံး	ကံး	ကံး	ကံး	
—	သူတို့-၏အဘ	-အာရုန်	မျက်နှာ	-အပေါ်	-န့ကူသမာ	လောဇာ	-န့ယဇ်ပုရဇာဟိတ်အမှဆေင်ပု၍		
	H0001	H0175	H6440		H0385	H0499	H3547		

နာဒပ်နှင့်အဘိဟုသည်၊ သိနတေင်တွင် ထာဝရ ဘုရားရှေ့တေင်၌ ထူးခြားသေမီးကို ပူဇော်သောအခါ ထာဝရဘုရားရှေ့တေင်၌ သကေဋြါ။ သူတို့၌ သားမရှိ သည်ဖဋြ၍၊ လောဇာနှင့် ကူသမာသည်၊ အဘအာရုန် ရှေ့မှာ ယဇ်ပုရဇာဟိတ်အမှကို ဆေင်ရွက်ကဋြါ။

: ကုမ္ပဏီ ကမ္ဘာ -လုံ ကုမ္ပဏီ ကုမ္ပဏီ 5
 ဆိုင်တစ်ခု မရေ -သို့ ယဟေတဝါ -နှင့်ပုံစံတစ်ခု
[H0559](#) [H4872](#) [H0413](#) [H3068](#) [H1696](#)

ထာဝရဘုရားသည် မရေအား မိန့်တော်မူ သည်ကား၊

ကြွယ် ကြွယ် ကြွယ် ကြွယ် ကြွယ် ကြွယ် ကြွယ် ကြွယ် 6
 -ထိုယဇ်ပုရဗဟိတ် -အာရုံ -ရုဇ်- သူ- -နှင့်ရပ်တည်စေ လစေ အမျိုး - ဆောင်ခဲ့
[H3548](#) [H0175](#) [H6440](#) [H0853](#) [H5975](#) [H3878](#) [H4294](#) [H0853](#) [H7126](#)
 : ကြွယ် ကြွယ်
 သူ- -နှင့်အမှတ်ထမ်းက
[H0853](#) [H8334](#)

သင်သည် လစေအမျိုးသားတို့ကို ခေါ်ခဲ့၍ ယဇ်ပုရဗဟိတ် အာရုံအမှတ် ဆောင်စေခြင်းငှါ၊ အာရုံထံ၌ နရောချလေ့။

ကြွယ် ကြွယ် ကြွယ် -လုံ ကြွယ် ကြွယ် ကြွယ် ကြွယ် 7
 တ -ရုဇ်- -ထိုအစည်းအဝေး အလုံးစုံ- တာဝန် -နှင့် တာဝန်- - -နှင့်စောင့်ရှောက်က
[H0168](#) [H6440](#) [H5712](#) [H3605](#) [H4931](#) [H0853](#) [H4931](#) [H0853](#) [H8104](#)
 : ကြွယ် ကြွယ် ကြွယ် ကြွယ် ကြွယ်
 -ထိုတံတော် အမှတ် - ဆောင်ရွက်- စည်းဝေးရာ
[H4908](#) [H5656](#) [H0853](#) [H5647](#) [H4150](#)

သူတို့သည် ပရိသတ်စည်းဝေးရာ တံတော်ရှုစေ မှာ၊ အာရုံနှင့် ပရိသတ်အပေါင်းတို့ ဆောင်ရသော အမှတ် တည်းဟူသော တံတော်အမှတ် ဆောင်ရွက်ရကမြည်။

ကြွယ် ကြွယ် ကြွယ် ကြွယ် ကြွယ် ကြွယ် ကြွယ် ကြွယ် 8
 -သားများ တာဝန် -နှင့် စည်းဝေးရာ တံ တန်ဆာများ အလုံးစုံ- - -နှင့်စောင့်ရှောက်က
[H4931](#) [H0853](#) [H4150](#) [H0168](#) [H3627](#) [H3605](#) [H0853](#) [H8104](#)
 : ကြွယ် ကြွယ် ကြွယ် ကြွယ် ကြွယ်
 -ထိုတံတော် အမှတ် - ဆောင်ရွက်- ကြွယ်
[H4908](#) [H5656](#) [H0853](#) [H5647](#) [H3478](#)

သူတို့သည် ပရိသတ်စည်းဝေးရာ တံတော် တန်ဆာရှိသမျှတို့ကို ကြည့်ရှုပူဇော်၍၊ ကြွယ်အမျိုး သားဆောင်ရသော တံတော်အမှတ် ဆောင်ရွက်ကမြည်။

ကြွယ် ကြွယ် ကြွယ် ကြွယ် ကြွယ် 9
 ပေးအပ်ခြင်းခံသောသူများ -နှင့်သူ၏သားများ- -အာရုံ- -ထိုလစေသားများ- - -နှင့်ပေးအပ်
[H5414](#) [H0175](#) [H3881](#) [H0853](#) [H5414](#)
 : ကြွယ် ကြွယ် ကြွယ် ကြွယ် ကြွယ်
 ကြွယ် -သားများ -မှ သူ- သူတို့ ပေးအပ်ခြင်းခံသောသူများ
[H3478](#) [H0854](#) [H1992](#) [H5414](#)

လစေသားတို့ကို၊ အာရုံနှင့် သူ၏သားတို့၌ အပ်ရမည်။ ကြွယ်အမျိုးထံက သူတို့ကိုရှုစေ၍ ငါ့အား အပိုင်ပေးရမည်။

ကြွယ် ကြွယ် ကြွယ် ကြွယ် ကြွယ် ကြွယ် 10
 - -နှင့်စောင့်ရှောက်က ခန့်ထားလေ့ သူ၏သားများ- -နှင့် -အာရုံ -နှင့်
[H0853](#) [H8104](#) [H0175](#) [H0853](#) [H0175](#) [H0853](#)
 : ကြွယ် ကြွယ် ကြွယ် ကြွယ် ကြွယ်
 - သတ်ခြင်းခံ -ထိုချဉ်းကပ်သော -နှင့်-ထိုစိမ်းသော ယဇ်ပုရဗဟိတ်အရာ-ကို
[H4191](#) [H7126](#) [H3550](#)

အာရုံနှင့် သူ၏သားတို့ကိုလည်း ခန့်ထား၏။ သူတို့သည် ယဇ်ပုရဗဟိတ်အမှတ် စောင့်ရွက်ကမြည်။ သူ၏အမျိုးမှ တပါးအခြားသောသူသည် ချဉ်းကပ်လျှင် အသေခံခြင်းကို ခံရမည်ဟု မိန့်တော်မူ၏။

:ၿၿၿၿ၊ တၿၿၿ၊ ၿၿၿၿ၊ ၿၿၿၿ၊ ၿၿၿၿ၊ ၿၿၿၿ၊ ၿၿၿၿ၊ ၿၿၿၿ၊ 17
 -ၿၿၿၿ၊ -ၿၿၿၿ၊ ၿၿၿၿ၊ ၿၿၿၿ-ၿၿၿၿ၊ ၿၿၿၿ၊ ၿၿၿၿ၊ ၿၿၿၿ၊ ၿၿၿၿ

လဝေဝါးတို့၏ နာမည်ဟူမူကား၊ ၿၿၿၿ၊ ၿၿၿၿ၊ ၿၿၿၿတည်း။

:ၿၿၿၿ၊ ၿၿၿၿ၊ ၿၿၿၿ၊ ၿၿၿၿ၊ ၿၿၿၿ၊ ၿၿၿၿ၊ ၿၿၿၿ၊ 18
 -ၿၿၿၿ၊ ၿၿၿၿ၊ ၿၿၿၿ-ၿၿၿၿ၊ ၿၿၿၿ၊ ၿၿၿၿ၊ ၿၿၿၿ၊ ၿၿၿၿ-ၿၿၿၿ

မိမိအဆွေအမျိုးအလိုက် ၿၿၿၿသားတို့၏ အမည်ကား လိဗနီနှင့်ရိုမိတည်း။

:ၿၿၿၿ၊ ၿၿၿၿ၊ ၿၿၿၿ၊ ၿၿၿၿ၊ ၿၿၿၿ၊ ၿၿၿၿ၊ ၿၿၿၿ၊ 19
 -ၿၿၿၿ၊ ၿၿၿၿ၊ ၿၿၿၿ-ၿၿၿၿ၊ ၿၿၿၿ၊ ၿၿၿၿ-ၿၿၿၿ၊ ၿၿၿၿ၊ ၿၿၿၿ-ၿၿၿၿ

မိမိအဆွေအမျိုးအလိုက် ၿၿၿၿသားတို့၏ နာမည်ကား၊ ၿၿၿၿ၊ ၿၿၿၿ၊ ၿၿၿၿ၊ ၿၿၿၿတည်း။

ၿၿၿ၊ ၿၿၿ၊ ၿၿၿ၊ ၿၿၿ၊ ၿၿၿ၊ ၿၿၿ၊ ၿၿၿ၊ 20
 ၿၿၿ၊ ၿၿၿ၊ ၿၿၿ-ၿၿၿ၊ ၿၿၿ၊ ၿၿၿ-ၿၿၿ၊ ၿၿၿ၊ ၿၿၿ-ၿၿၿ

:ၿၿၿ၊ ၿၿၿ၊ ၿၿၿ၊ ၿၿၿ၊
 ၿၿၿ-ၿၿၿ၊ ၿၿၿ-ၿၿၿ၊ ၿၿၿ-ၿၿၿ၊ ၿၿၿ-ၿၿၿ

မိမိအဆွေအမျိုးအလိုက် ၿၿၿၿသားတို့၏ နာမည်ကား မဟာလိနှင့် မုရိုတည်း။ ၿၿၿၿသည် မိမိ ဘိုးဘေးအမျိုးအလိုက် ရတေ့က်သစ လဝေဝါးအနွယ် ဖြစ်ကြက၏။

ၿၿၿ၊ ၿၿၿ၊ ၿၿၿ၊ ၿၿၿ၊ ၿၿၿ၊ ၿၿၿ၊ ၿၿၿ၊ 21
 ၿၿၿ-ၿၿၿ၊ ၿၿၿ၊ ၿၿၿ၊ ၿၿၿ-ၿၿၿ၊ ၿၿၿ-ၿၿၿ၊ ၿၿၿ-ၿၿၿ၊ ၿၿၿ-ၿၿၿ

:ၿၿၿ၊
 ၿၿၿ-ၿၿၿ

ၿၿၿၿမှဆင်းသက်လာသစ လိဗနီအဆွေ အမျိုး ရိုမိအဆွေ အမျိုးတို့သည် ၿၿၿၿ အနွယ် ဖြစ်ကြ၏။

ၿၿၿ၊ ၿၿၿ၊ ၿၿၿ၊ ၿၿၿ၊ ၿၿၿ၊ ၿၿၿ၊ ၿၿၿ၊ 22
 ၿၿၿ-ၿၿၿ၊ ၿၿၿ၊ ၿၿၿ-ၿၿၿ၊ ၿၿၿ-ၿၿၿ၊ ၿၿၿ-ၿၿၿ၊ ၿၿၿ-ၿၿၿ၊ ၿၿၿ-ၿၿၿ

:ၿၿၿ၊ ၿၿၿ၊ ၿၿၿ၊ ၿၿၿ၊ ၿၿၿ၊
 ၿၿၿ-ၿၿၿ၊ ၿၿၿ-ၿၿၿ၊ ၿၿၿ-ၿၿၿ၊ ၿၿၿ-ၿၿၿ

ထိုအဆွေအမျိုးတို့ကို ရတေ့က်၍ အသက် တလကျော်ရှိသစ ယဓာကျားပေါင်းကား၊ ခုနစ်ထောင် ငါးရာ ရှိသတည်း။

:ၿၿၿ၊ ၿၿၿ၊ ၿၿၿ၊ ၿၿၿ၊ ၿၿၿ၊ ၿၿၿ၊ 23
 ၿၿၿ-ၿၿၿ၊ ၿၿၿ၊ ၿၿၿ-ၿၿၿ၊ ၿၿၿ-ၿၿၿ၊ ၿၿၿ-ၿၿၿ၊ ၿၿၿ-ၿၿၿ

ၿၿၿၿအဆွေအမျိုးတို့သည် တဲတဲအ နဓာကျားများ နှင့် နှစ်ရာချရမည်။

לואו	בן	לואו	תקנה	תקנה	בא	תב	אש	30
ලවෙල	-သား	လေဝိဇာန်	-ထိုကဏတတ်	-သို့အဆွအမျိုးများ	အဘ	-အိမ်	-နွဲ့မင်းသား	
H5816		H0469	H6956	H4940	H0001			

ကဏတတ်အဆွအမျိုးသူကြီးကား၊ လျလေ သား လေဝိဇာန်တည်း။

בן	תב	תב	תב	תב	תב	תב	31
-နွဲ့တန်ဆာများ	-နွဲ့ထိုယဇ်ပလုလင်များ	-နွဲ့ထိုမီးခုံ	-နွဲ့ထိုစားပွဲ	-ထိုသတေ့တာတစ်	-နွဲ့တာဝန်		
H3627	H4196	H4501	H7979	H0727	H4931		
אב	בן	תב	תב	תב	תב	תב	
အမုတစ်	-နွဲ့အလုံးစုံ	-နွဲ့ထိုကုလားကာ	-ဌ်သူတို့	အမုဆောင်က	-	-ထိုသန်ရှင်းရာ	
H5656	H3605	H4539		H8334		H6944	

သူတို့အငန်းအတာဟူမူကား၊ သတေ့တာ၊ စားပွဲ ယဇ်ပလုလင်များ၊ အမုတစ်ထမ်းစရာ တဲတစ်တန်ဆာ များ၊ အတွင်းကုလားကာ အစရှိသည်တို့ကို ကြည့်ရှုရကမည်။

תב	תב	תב	תב	תב	תב	תב	32
ကကြပြခြင်း	-ထိုယဇ်ပုရဓာတ်	-အာရုန်	-သား	လောဇာ	-ထိုလဝေ	မင်းသားများ-၏	-နွဲ့မင်းသား
H6486	H3548	H0175		H0499	H3881		
				ש	תב	תב	
				-ထိုသန်ရှင်းရာ	တာဝန်	စောင့်ရှုကော်သောသူများ	
				H6944	H4931	H8104	

ယဇ်ပုရဓာတ်အာရုန်သား လောဇာသည် လဝေအဆွအမျိုး သူကြီးတို့ကို အုပ်၍ တဲတစ်စောင့် သော သူတို့ကို ကြည့်ရှုစီရင်ရမည်။

תב	33						
အဆွအမျိုးများ	သူတို့	ဤသူတို့	-ထိုမုရီ	-နွဲ့အဆွအမျိုး	-ထိုမဟာလိ	အဆွအမျိုး	-မရောရီ-သို့
H4940	H1992	H0428	H4188	H4940	H4250	H4940	H4847
							תב
							မရောရီ
							H4847

မရောရီမှ ဆင်းသက်သော မဟာလိအဆွအမျိုး၊ မုရီအဆွအမျိုးတို့သည်၊ မရောရီ အမျိုးအနွယ် ဖြစ်ကြ၏။

תב	תב	תב	תב	תב	תב	תב	34
-နွဲ့အထက်	တစ်လ	-မှသား	ယဇာကျားလေး	အလုံးစုံ-	-ဌ်အရအေတွက်	-နွဲ့ရေတွက်ခြင်းခံသောသူများ	
H4605	H2320		H2145	H3605	H4557		
						תב	
						-နွဲ့နှစ်ရာ	
						H3967	H0505
							H8337

ထိုအဆွအမျိုးတို့ကို ရေတွက်၍ အသက်တလကျန်ရှိသော ယဇာကျားပေါင်းကား၊ ခြောက်ထောင် ခုနစ်ရာ ရှိသတည်း။

תב	תב	תב	תב	תב	תב	תב	35
ဘေး	-အပေါ်	အဘိဟလ	-သား	ဇရလေ	မရောရီ	-သို့အဆွအမျိုးများ	အဘ
H3409		H0032		H6700	H4847	H4940	H0001
							תב
							תב
							-ထိုတဲတစ်
							H4908

မရောရီအဆွအမျိုးသူကြီးကား၊ အဘိဟလသား ဇရလေတည်း။ ဤသူတို့သည် တဲတစ်ခြောက် မျက်နှာ၌ နှောချရမည်။

တဖန် ထာဝရဘုရားသည် မေရူအေး မိန့်တော်မူသည်ကား၊ ကူသရလေအမျိုးသားတို့တွင်၊ အသက် တလကျော်ရှိသော သားဦးယောက်ျားအပေါင်းတို့ကို ရတောက်၍ စာရင်းယူလော့။

ဘဲဉ်း	လဲဉ်း	တကတ	ကံးကံး	ယူ	လဲ	တဲးကဲ	တဲး	ကဲကဲ	41
သားဦး	အလုံးစုံ-	-အစား	ယဟေဓဝါ	ငါ	ငါ-သို့	-ထိုလဝေသားများ-ကို	-	-နှင့်ယူ	
H1060	H3605	H8478	H3068	H0589		H3881	H0853	H3947	
ဘဲဉ်း	လဲဉ်း	တကတ	တဲးကဲ	တဲးကဲ	တဲး	လဲဉ်း	ယူ	ဘဲဉ်း	
သားဦး	အလုံးစုံ-	-အစား	-ထိုလဝေသားများ-၏	တိရစ္ဆာန်များ	-နှင့်	ကူသရလေ	-ဦးသားများ		
H1060	H3605	H8478	H3881	H0929		H0853	H3478		
						လဲဉ်း	ယူ	တဲးကဲ	
						ကူသရလေ	-သားများ	-ဦးတိရစ္ဆာန်များ	
						H3478		H0929	

ကူသရလေအမျိုး သားဦးအပေါင်းတို့အတွက် လဝေသားတို့ကို၎င်း၊ ကူသရလေအမျိုးသားတို့၌ တိရစ္ဆာန်သားဦးအပေါင်း တို့အတွက် လဝေသား တို့၌ ရှိသော တိရစ္ဆာန်များကို၎င်း၊ ငါ့အဘို့ယူလော့။ ငါသည် ထာဝရဘုရားဖွဲ့သည်ဟု၊

လဲဉ်း	တဲး	တဲး	ကံးကံး	ကံး	တဲး	တဲး	တဲး	42
အလုံးစုံ-	-	သု-ကို	ယဟေဓဝါ	မှာထားတော်မူ၏	ပညတ်တော်အတိုင်း	မေရူ	-နှင့်ရတောက်လော့	
H3605	H0853	H0853	H3068	H6680		H4872		
						လဲဉ်း	ယူ	ဘဲဉ်း
						ကူသရလေ	-ဦးသားများ	သားဦး
						H3478		H1060

မှာထားတော်မူသည်အတိုင်း မေရူသည် ကူသရလေအမျိုး သားဦးအပေါင်းတို့ကို ရတောက်၍၊

တဲး	တဲး	တဲး	တဲး	တဲး	တဲး	တဲး	တဲး	43
တစ်လ	-မှသား	အမည်များ	-ဦးအရအတွက်	ယောက်ျားလေး	သားဦး	အလုံးစုံ-	-နှင့်ဖွဲ့လော့	
H2320		H8034	H4557	H2145	H1060	H3605	H1961	
တဲး	တဲး	တဲး	တဲး	တဲး	တဲး	တဲး	တဲး	
-နှင့်ခုနစ်ဆယ်	သုံး	ထောင်	-နှင့်နှစ်ဆယ်	နှစ်	ရတောက်ခင်းခံသောသူများအတွက်	-နှင့်အထက်		
H7657	H7969	H0505	H6242	H8147		H4605		

အသက်တလကျော်ရှိသော သားဦးယောက်ျားနာမည်ပေါင်းကား၊ နှစ်သောင်း နှစ်ထောင်နှစ်ရာ ခုနစ်ဆယ်သုံးယောက် ရှိသည်။

တဲး	တဲး	တဲး	တဲး	44
ဆိုတော်မူ၍	မေရူ	-သို့	ယဟေဓဝါ	-နှင့်ပြောတော်မူ၍
H0559	H4872	H0413	H3068	H1696

တဖန် ထာဝရဘုရားသည် မေရူအေး မိန့်တော်မူသည်ကား၊

ၵၵၵၵ	45							
-နွံ	ကုသရလေ	-ဌ်သားများ	သားဦး	အလုံးစုံ-	-အစား	-ထိုလဝေသားများ-ကို	—	ယူ
H0853	H3478		H1060	H3605	H8478	H3881	H0853	H3947
ၵၵၵၵ								
-ထိုလဝေသားများ	ငါ-သို့	-နွံဖဏ္ဍက	သူတို့-၏တိရစ္ဆာန်များ	-အစား	-ထိုလဝေသားများ-၏	တိရစ္ဆာန်များ		
H3881		H1961	H0929	H8478	H3881	H0929		
							ၵၵၵၵ	ၵၵၵၵ
							ယဟေဓဝါ	ငါ
							H3068	H0589

ကုသရလေအမျိုး သားဦးအပေါင်းတို့အတွက် လဝေသားတို့ကို၎င်း၊ ကုသရလေအမျိုးသားတို့၌ တိရစ္ဆာန် များအတွက် လဝေသားတို့၌ရှိသော တိရစ္ဆာန် များကို၎င်း ယူလော့။ လဝေသားတို့သည် ငါ၏ လူဖဏ္ဍရကမြည်။ ငါသည် ထာဝရဘုရား ဖဏ္ဍ၏။

ၵၵ	ၵၵၵၵ	ၵၵၵၵ	ၵၵၵၵ	ၵၵၵၵ	ၵၵၵၵ	ၵၵၵၵ	46
-အပေါ်	-ထိုပိုလျှံသောသူများ	-နွံနှစ်ရာ	-နွံခုနစ်ဆယ်	-ထိုသုံး	ရွေးနှုတ်ခင်းခံသောသူများ	-နွံ	
	H5736	H3967	H7657	H7969	H6302	H0853	
			ၵၵၵၵ	ၵၵ	ၵၵၵၵ	ၵၵၵၵ	
			ကုသရလေ	-သားများ	-မှသားဦးများ	-ထိုလဝေသားများ	
			H3478		H1060	H3881	

လဝေသားတို့ထက်ပိုသော ကုသရလေအမျိုး သားဦး နှစ်ရာခုနစ်ဆယ်သုံးယောက်တို့ကို ရွေးရမည်အမှု မှာ၊

ၵၵၵၵ	47							
နှစ်ဆယ်	ယူ	-ထိုသန်ရှင်းရာ	-ဌ်ကျပ်	ဦးခေါင်းတစ်လုံးလျှင်	ကျပ်	ငါး	ငါး	နွံယူ
H6242	H3947	H6944	H8255	H1538	H8255	H2568	H2568	H3947
							ၵၵၵၵ	ၵၵၵၵ
							-ထိုကျပ်	ဂရော
							H8255	H1626

အကျပ်တစ်အလိုက် လူတကိုယ်လျှင် ငါးကျပ်စီ ခံယူရမည်။ အကျပ်ကား၊ ဂရောနှစ်ဆယ်ဖဏ္ဍသတည်း။

ၵၵၵၵ	ၵၵၵၵ	ၵၵၵၵ	ၵၵၵၵ	ၵၵၵၵ	ၵၵၵၵ	ၵၵၵၵ	48
-ထိုပိုလျှံသောသူများ	ရွေးနှုတ်ခင်းခံသောသူများ	-မှ	-နွံသူ၏သားများ-သို့	-အာရန်-သို့	-ထိုငွေ	-နွံပေး	
H5736	H6302	H0854		H0175	H3701	H5414	
							ၵၵၵၵ
							-ဌ်သူတို့

ပိုသောသူတို့ပေးရသော အရွေးငွေကို၊ အာရန် နှင့် သူ၏သားတို့အား ပေးရမည်ဟု မိန့်တော်မူသည် အတိုင်း၊

ၵၵ	ၵၵၵၵ	ၵၵၵၵ	ၵၵၵၵ	ၵၵၵၵ	ၵၵၵၵ	ၵၵၵၵ	49
-အပေါ်	-ထိုပိုလျှံသောသူများ	-မှ	-ထိုရွေးနှုတ်ခင်း	ငွေ	—	မရော	-နွံယူလ၏
	H5736	H0854		H3701	H0853	H4872	H3947
				ၵၵၵၵ	ၵၵၵၵ		
				-ထိုလဝေသားများ	ရွေးနှုတ်ခင်းခံသောသူများ		
				H3881	H6302		

လဝေသားတို့နှင့် ကုသရလေအမျိုး သားဦးတို့ ကို ရွေး၍ ပိုသေးသော သားဦးတို့၏ အရွေးငွေကို၊

ဖက်ဖက်	ဝိဖက်	ကမ္ဘာ	ရတနာ	တန	ကုန်	လက်ဖက်	ဂွ	ဘက်	ကံ	50
-နံ့သိုး	-နံ့ခဲခြက်ဆယ်	ငါး	-ထိုငွေ	—	ယူလ၏	ကုသရလေ	-သားများ	သားဦးများ	-မှ	
H7969	H8346	H2568	H3701	H0853	H3947	H3478		H1060	H0854	

:ဖက်	လက်ဖက်	ရက်	ကံ
-ထိုသန်ရှင်းရာ	-ဦးကျပ်	-နံ့တစ်ထောင်	ရာ
H6944	H8255	H0505	H3967

| မကရသေည် အကျပ်တစ်နံ့ချိန်လျက်၊ အခွက် တဆယ်သုံးပိသာခဲခြက်ဆယ်ငါးကျပ်ကိုယူ ပါးလျှင်၊

ဂွ	ကံ	ကမ္ဘာ	ရတနာ	တန	ကမ္ဘာ	ဂွ	51
-နံ့သူ၏သားများ-သို့	-အာရန်-သို့	-ထိုရှေးနတ်ခဲခြင်းခံသကဲ့သို့များ	ငွေ	—	မကရ	-နံ့ပေးလ၏	
	H0175	H6302	H3701	H0853	H4872	H5414	

ခ	:ကမ္ဘာ	တန	ကံ	ကမ္ဘာ	ရတနာ	ကမ္ဘာ	ခွ	-လဲ
—	မကရ	—	ယဟေဓဝါ	မှထားတစ်မူ၏	ပညတ်တစ်အတိုင်း	ယဟေဓဝါ	နတ်	-အပေါ်
	H4872	H0853	H3068	H6680		H3068	H6310	

| ထာဝရဘုရားမှထားတစ်မူသကဲ့သို့ စကားတစ်အတိုင်း ထိုအရှေးငွေကို အာရန်နံ့ သူ၏သားတို့အား ပေးလ၏။